

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် သတင်းထုတ်ပြန်ချက်များကို ကန့်ကွက်ပယ်ချခြင်း

မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်း ရယူခဲ့သည့် တစ်နှစ်ပြည့်မြောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများအပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းအချို့က ထုတ်ပြန်ကြေညာချက်များကို ပြုလုပ် ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်ကို ၂၈-၁-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် တစ်ရက်တည်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လှုံ့ဆော် သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရ သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူက ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်ရေးသားချက်များကို ထပ်မံပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးနှင့် ပြည်တွင်းတရားစီရင်မှုကို ပြင်ပမှ ဝင်ရောက်စွက်ဖက် ခြယ်လှယ်သည့် ထင်မြင်ချက်များနှင့် ဝေဖန်ပြောဆိုမှုများကို လက်မခံပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းသည် ပြည်သူတို့၏ ဆန္ဒအရ အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲသမားများကြောင့် တရားမျှတသည့် ဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည့်အတွက် စစ်မှန်သော ဒီမိုကရေစီစနစ် တစ်ရပ် ထွန်းကားပေါ်ထွက်လာ စေရန် မိမိတို့ အစိုးရအနေဖြင့် ဆက်လက်အကောင်အထည် ဖော်သွားရန် သန္နိဋ္ဌာန် ချမှတ်ပြီးဖြစ်သည်။ ၁-၂-၂၀၂၁ ရက်ကတည်းက ချမှတ်ခဲ့သည့် ရှေ့လမ်းစဉ် (၅) ရပ်နှင့်အညီ ခိုင်မာသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံတော်အစိုးရသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အဓိကရည်ရွယ်လျက် နိုင်ငံတည်ငြိမ်ရေးနှင့် ပြည်သူများ၏ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ဤလုပ်ငန်းစဉ်ကို နိုင်ငံတကာက အားပေးကူညီရန် လိုအပ်သည်။

ရွေးကောက်ပွဲမသမားများကို ဥပဒေနှင့်အညီ ဖြေရှင်းရန် ငြင်းဆန်ပြီး ထိပ်တိုက်ရင်ဆိုင် ရေးနှင့် အလုံးစုံပျက်သုဉ်းရေးကို ရွေးချယ်ခဲ့သည့် NLD ၏ လုပ်ဆောင်မှုကြောင့် အကျိုးဆက် အနေဖြင့် ယနေ့ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်ကို သတိပြုသင့်သည်။ မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့ဖြစ်သော CRPH ၊ NUG နှင့် PDF တို့က လူငယ်များကို အကြမ်းဖက်သမားများနှင့်

လူသတ်သမားများအဖြစ်သို့ တွန်းပို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ စေခိုင်းသူများနှင့် လှုံ့ဆော်သူများအား နိုင်ငံအချို့က ကျောထောက် နောက်ခံပြုထားကြောင်း တွေ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းစုစုပေါင်း ၃၁၂ ဦးနှင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၁,၉၈၈ ဦးမှာ အကြမ်းဖက်အုပ်စုများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် အကြမ်းဖက် သမားများက စာသင်ကျောင်းများနှင့် လူနေအိမ်များ စသည့် အရပ်ဖက် အဆောက်အဦများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုလျက်ရှိသည်။ ယင်း CRPH၊ NUG နှင့် PDF တို့၏ လုပ်ရပ်များသည် ဆိုးရွားသော အကြမ်းဖက်လုပ်ရပ်များဖြစ်ပြီး၊ စစ်ရာဇဝတ်မှု မြောက်သော ကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ပိုင်းဝန်းရှုတ်ချရန် လိုအပ် သည်။

မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူဆောင်ရွက် လျက်ရှိသော်လည်း ကြီးလေးသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ စုစုပေါင်း လူဦးရေ ၄၀,၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး၊ အမှု ၄,၀၀၀ ကျော်ကို ရုပ်သိမ်းပေးခဲ့ပြီးဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲခြင်းကို ၂၀၂၂ ခုနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ၇-၁- ၂၀၂၂ ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် အသိပေးထားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့်အညီ အစိုးရသည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ (EAOs) အပါအဝင် တွေ့ဆုံသင့်သူများနှင့် ပုံမှန် ထိတွေ့ဆွေးနွေးလျက်ရှိပြီး၊ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးကိုလည်း ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကိစ္စကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံ၏ အခြေခံမူများနှင့်အညီ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနှင့် အမျိုးသားရေးအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံကြီးအချို့၏ ပြည်ပစွက်ဖက်မှုများကြောင့် အကျိုးဖြစ်ထွန်းသည်ကို တွေ့မြင်ခဲ့လှ သည်။ ယင်းအစား သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများအကြား စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်

ပဋိပက္ခများ ရှည်ကြာပြီး၊ ငြိမ်းချမ်းတည်ငြိမ်မှု မရရှိကြောင်း တွေ့ရသည်။ ထိုအချက်ကို သက်သေထူနေသည့် ယခင် သာဓကများစွာလည်းရှိသည်။

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ဝတ္တရားများအရ ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် အချက် အလက်များ အပေါ် အခြေခံ၍ ပုံဖျက်ထားသော သတင်းထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပါအဝင် သံတမန် ကျင့်ဝတ်များကို ချိုးဖောက်ရာရောက်သဖြင့် ယင်းထုတ်ပြန်ချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

Myanmar rejects statements that interfere in internal affairs of the Sovereign State

It is observed that certain countries and organizations including the UN entities and personnel have issued statements on the matter that marks one-year since the State responsibilities have been transferred to the Tatmadaw pursuant to the State Constitution of Myanmar.

It is noted that the provoking press release by the High Commissioner for Human Rights was issued on the same day with the closed door meeting of the United Nations Security Council on Myanmar on 28 January 2022, at the request of Britain. In the meantime, the Special Rapporteur on the situation of human rights in Myanmar did not fail to make other unethical and inciting remarks.

Myanmar is the independent and sovereign state and thus, it cannot accept dictating comments and criticism by foreign countries which interfere in the internal affairs and domestic jurisdiction of the country. Myanmar's democratization is a process implemented at the will of people. Since this process was severely disturbed by the massive electoral fraud in 2020 general elections, the Government has devoted to establish the genuine democratic system. Unwavering efforts of the Government have been continuing to ensure the country on track to multiparty democracy in accordance with the Five-Point Road Map since 1 February 2021. The State Administration Council and the Government of Myanmar, with ultimate aim for holding a free and fair election, have been making every effort to maintain peace and stability of the country and public safety. In this regard, the international community should render support to the process.

It should be noted that today's violence are the consequences made by the NLD which rejected lawful settlement of the electoral fraud but chose confrontation and utter devastation. The unlawful and terrorist CRPH, NUG and PDFs further exhorted many youth to terrorists and murderers. Again, those who have devised the plot and incited the youth are found to be backed by certain countries. From February 2021 to January 2022, 312 civil servants including teachers, health staffs and administration officials and 1,988 innocent civilians including monks were killed by the terrorist groups. Moreover, civilian buildings such as schools and residences have been used by the terrorists groups for military purpose and these are clearly the appalling acts of terrorism that constitute war crime which demands universal condemnation by the international community including the United Nations.

While the Government of Myanmar has taken effective actions against the terrorists, those who have not committed any serious crimes have been granted pardons. A total of over 40,000 persons were freed and court hearings of 4,000 cases were dropped.

The Joint Press Release on the visit of the Prime Minister of the Kingdom of Cambodia to Myanmar on 7 January 2022 ensures the extension of unilateral ceasefire until the end of 2022. In accordance with the Nationwide Ceasefire Agreement (NCA), the Government has held regular discussions with the respective parties including Ethnic Armed Organizations (EAOs) and invited all parties concerned to the peace process.

Myanmar has continued implementing the five-point consensus of ASEAN and constructively engaging with Cambodia, the current Chair of ASEAN. Myanmar will continue to stand on the fundamental principles as stipulated in the ASEAN Charter without prejudicing its sovereignty and national interest.

It hardly sees any gain from foreign interventions by the powerful states and organizations. Instead, it ended up in prolonging armed conflicts and disunity among the people of the concerned countries with no hope for peace and stability. The earlier precedents have proven it affirmatively.

The Government of Myanmar, in observance of the responsibilities and obligations entrusted by the State Constitution, is committed to serving peace, stability and interest of its people according to Five-Point Road Map and political, economic and social objectives of the State. Myanmar categorically rejects those distorted press statements based on unverified facts and unreliable information lead to interference in internal affairs of the country in contrary to the diplomatic code of conduct and the Charter of the United Nations.

Ministry of Foreign Affairs
Nay Pyi Taw
3 February 2